

皮疙瘩)၊ ကြက်သီး ~ ထသည်။ 起了一身鸡皮疙瘩。

ဖြန်းခြား နှ၊ <phyan: gya:> = ဖိန်းချား

ဖြန်းဆွတ် က၊ <phyan: hsut> 洒，浇

ဖြန်းတော က၊ <phyan: tau:> (古)迅速

ဖြန်းပက် က၊ <phyan: pet> 洒，泼

ဖြန်းဖြန်း က၊ <phyan: byan:> ①悚然 ②(古)迅速

ဖြန်းဖြန်းကျိုး က၊ <byan: byan: kyo:> 折成若干段；လေပြင်း မုန်တိုင်းကျ၍သစ်ပင်သစ်ကိုင်းများ ~ သွား၏။ 暴风把树枝吹断了 了很多。

ဖြန်းဖြန်းကြီး က၊ <byan: byan: kyo:> 声音清脆响亮

ဖြန်းဖြန်းကွဲ က၊ <byan: byan: kwe:> 完全破裂；ရင်နှစ်ခြမ်း ~ ထည်။ 累得要死。 / အိုး ~ ထည်။ 哐啷一声罐子碎了。

ဖြန်းဖြန်းထ က၊ <phyan: byan: hta'> 毛骨悚然；ကြက်သီး ~ သွားသည်။ 全身起了鸡皮疙瘩。

ဖြန်းလုံးသန်းလုံး နှ၊ <phyan: lon: than: lon:> 胡乱猜测的话；သူပြောတာ ~ ချည်းပဲ။ 他说的都是些胡乱猜测的话。

ဖြန်းသန်း က၊ <phyan: than:> 吹嘘，蒙哄，瞎说，胡乱猜测

ဖြန်းချား နှ၊ <phyein: khya:> = ဖရင်းချား

ဖြန်းဖြင့် နှ၊ <phyon' byon'> (贬) 咯咯梭梭的，渣渣拉拉的

ဖြန် က၊ <phyon> 重视，惧怕(一般用于否定句中)；ဘယ် လောက်ပဲခိုက်ခိုက်နှားကြီးကမ ~ သွားတဲ့။ 说不管怎么打，那头牛都不在乎。

ဖြန်း က၊ <phyon:> ①(古)粉碎，消灭；ရန်ကို ~ ထည်။ 消灭敌人。 ②浪费，铺张，消磨(时间)；အချိန် ~ ထည်။ 浪费时间。 / ငွေ ~ ထည်။ 浪费金钱。

ဖြန်းကနဲ က၊ <byon: g-ne:> 突然，忽然；~ လဲကျသွားသည်။ 突然倒了下去。

ဖြန်းစားကြီး က၊ <byon: za: gyi:> 突然，匆促；~ ရောက် လာတော့ဘာမှအဆင်သင့်ဖြစ်မနေဘူး။ 突然到来毫无准备。

ဖြန်းစပ်ထမင်း နှ၊ <byon: zat ht-min:> 菜饭(用米、肉和蔬菜等混合煮成)

ဖြန်းတီး က၊ <phyon: di:> 浪费

ဖြန်းဖြန်း က၊ <phyon: byon:> 迅猛

ဖြန်းဖြန်းချဉ် နှ၊ <phyon: byon: khyin> 略酸的

ဖြန်းဖြန်းဖျင်းဖျင်း က၊ <phyon: byon: phyin: byin:> 吵吵嚷嚷，喧哗，(下雨、刮风等)迅猛

ဖွာ I က၊ <phwa'> ①弄松，弄喧；မြေကို ~ လေးသည်။ 松松土。 ②放轻，轻轻；ခြေ ~ နှင်းပြီးလျှောက်သွားသည်။ 轻手轻脚地走开了。 ③弄乱；ငါ့အဆွဲကိုဘယ်သူ ~ ပစ်သလဲ။ 谁把我的抽屉全弄乱了？ II အ၊ <phwa'> ①为了消灭除病，缅甸人习惯“噢”地吹一口气；~ ၊ ~ ၊ လျှောက်စေ။ 吡，吡，病灾全消！ ②罪过！罪过！(听到或者说了不吉利的话时为了消灭而用的话)；~ လွှဲပါစေ၊ဖယ်ပါစေ၊

ကင်ဆာမဖြစ်ပါစေနဲ့။ “吡”，老天保佑，别得癌症。

ဖွာ I မ၊ <phwa> 一口(烟)；ဆေးလိပ်တ ~ (抽)一口香烟

II က၊ <phwa> ①抽(烟)；ဆေးလိပ်ကို ~ လိုက်သည်။ 抽香烟。 ②松散，蓬松，蓬开；ကြိုးသည်ပြတ်လုနေပြီဖြစ်သည်။ အစ များ ~ နေသည်။ 绳子快断了，都起毛了。 ③四溅；ရေ ပန်း ~ ကျသည်။ 水花四溅。 ④嘴不严；ပါးစပ် ~ ထည်။ / နှုတ် ~ ထည်။ 嘴不严。 ⑤(用钱)大手大脚，手松；လက် ~ ထည်။ 手松。 / အသုံး ~ ထည်။ 用钱大手大脚。

ဖွာကျ က၊ <phwa kya'> ①蓬松 ②分散，四溅

ဖွာစလိကြ I က၊ <phwa z-li kye:> = ဖွာဆန်ကြ II က၊ <phwa z-li gye:> = ဖွာဆန်ကြ

ဖွာစိကြ I က၊ <phwa zi kye:> = ဖွာဆန်ကြ II က၊ <phwa zi gye:> = ဖွာဆန်ကြ

ဖွာဆန်ကြ I က၊ <phwa zan kye:> ①散乱，蓬松，蓬开；ထ ခန်းလုံးစာအုပ်တွေ ~ နေတာပဲ။ 屋子里书四处散乱地放着。 ②语无伦次；စကားကို ~ အောင်ပြောတယ်။ 话讲得语无伦次。 II က၊ <phwa zan gye:> ①散乱地，蓬松地，蓬蓬 ②语无伦次地，没头没脑地

ဖွာဖွာကြ I က၊ <phwa bwa kye:> = ဖွာဆန်ကြ II က၊ <phwa bwa gye:> = ဖွာဆန်ကြ

ဖွာဖွာသလဲ က၊ <phwa bwa th-le:> 唠叨，絮叨

ဖွာရရာ က၊ <phwa y-ya> 散乱地，蓬松地，破烂；အဝတ်နှစ် ထည်မှာလည်း ~ စုတ်ပြတ်နေသည်။ 两件衣服都已褴褛不堪。

ဖွာရရာကြ က၊ <phwa y-ya kye:> = ဖွာစလိကြ

ဖွာရှိုက် က၊ <phwa shait> 抽(烟)；ဆေးပြင်းလိပ်ကို ~ နေလေ သည်။ 抽着雪茄。

ဖွာလဲကြ / ဖွာလန်ကြ က၊ <phwa lan kye:> 散乱；အင်္ကျီလဲ ချည်များတအိမ်လုံးလိုလို ~ နေသည်။ 几乎整个房间到处都散乱地放着上衣和筒裙。

ဖွာလောင် နှ၊ <phwa laun> ①大声的；~ သောစကားသံ 大声说话的声音 ②宽大的；~ တောင်းတံ 肥大的裤子

ဖွာလောင်ဖွာလောင် က၊ <phwa laun phwa laun> 叽里呱 啦；စကား ~ ပြောနေသည်။ 叽里呱啦地说个没完。

ဖွာလန်လန် က၊ <phwa lan lan> (边缘、末梢等)破损凌 乱；သွားပွတ်တံ ~ ဖြစ်နေပြီ။ 牙刷的毛已翻卷了。

ဖွား I နှ၊ <phwa: / bwa:> ①祖母，奶奶，外祖母 ③ = ဖေါး II က၊ <phwa:> 出生，分娩，生长；~ စကလေး 初 生婴儿 / ~ နှုန်း 出生率 / ~ လက်မှတ် 出生证 / မြန် မာပြည် ~ တိုင်းရင်းသားအသီးသီး 缅甸各民族 III နှ၊ <phwa:> 毛发蓬松；ကြောင်အဖွေး ~ လေးတကောင် 一只 皮毛蓬乱的小猫

ဖွားစာရင်း နှ၊ <phwa: z-yin:> 出生户口登记册

ဖွားစား နှ၊ <phwa: za:> = ဘွားစား